

**Picture Book**

**For**


**Muslim**

**by**

**Lin**

## Contents (မာတိကာ)

1.	Genesis (ကမ္ဘာဦးကျမ်း)	2-3	.....	1
2.	Genesis (ကမ္ဘာဦးကျမ်း)	3	.....	2
3.	Genesis (ကမ္ဘာဦးကျမ်း)	3	.....	3
4.	Genesis (ကမ္ဘာဦးကျမ်း)	3	.....	4
		5-9	.....	
		10-11	.....	
		12-15	.....	
5.	Genesis (ကမ္ဘာဦးကျမ်း)	12:1-3	.....	5
6.	Genesis (ကမ္ဘာဦးကျမ်း)	22	.....	6
7.	Genesis (ကမ္ဘာဦးကျမ်း)	22	.....	7
8.	Genesis (ကမ္ဘာဦးကျမ်း)	22	.....	8
9.	Genesis (ကမ္ဘာဦးကျမ်း)	22	.....	9
10.	luke (လုကာကျမ်း)	2:1-21	.....	10
11.	John (ယူနစ်ကျမ်း)	3:22-36	.....	12
12.	John (ယူနစ်ကျမ်း)	3	.....	13
13.	John (ယူနစ်ကျမ်း)	3:1-21	.....	15
14.	luke (လုကာကျမ်း)	18:35-43	.....	16
15.	luke (လုကာကျမ်း)	18	.....	17
16.	luke (လုကာကျမ်း)	9:37-45	.....	19
17.	luke (လုကာကျမ်း)	19:1	.....	20
18.	luke (လုကာကျမ်း)	24	.....	21



# ဂုဏ်နှင့် ဒုက္ခတို့၏အခ (ကမ္ဘာဦးကျမ်း ၂-၃)

အလ္လာအရှင်မြတ်၏ နှင်ထုတ်ခြင်းခံလိုက်ရသော ရှိုက်တန်သည် အလ္လာအရှင်ဖန်ဆင်းခဲ့သော အရာများကို ဖျက်ဆီးရန် ကြိုးစားလာသည်။ ရှိုက်တန်သည် ကမ္ဘာပေါ်ရှိ အလှအပဆုံးသောအရာများနှင့် သက်ရှိများကို ဖျက်ဆီးရန် ဆုံးဖြတ်လိုက်သည်။ အလ္လာအရှင်သည် အာဒံနှင့်ဝေကို ဖန်ဆင်းပြီးသည်နှင့်ဥယျာဉ်ထဲတွင် အခြားသတ္တဝါများနှင့်အတူ ပျော်ရွှင်စွာနေစေသည်။ အလ္လာအရှင်သည် အာဒံနှင့်ဝေကို နေထိုင်ရမည့်နည်းလမ်းပြသပေးသည်။ အလ္လာအရှင်နှင့်အတူရှိကာ ဘုရားစကားနားထောင်ခြင်းဖြင့် လုံခြုံနိုင်ပါသည်။ အလ္လာအရှင်သည် အာဒံကို ထူးခြားသော သစ်ပင်နှစ်ပင်ကို ပြသခဲ့သည်။ တစ်ပင်က အသက်ပင်ဖြစ်ပြီး နောက်တစ်ပင်ကတော့ ကောင်းမကောင်းသိစေနိုင်သောအပင်ဖြစ်သည်။ အာဒံသည် ကျွန်းပေါ်နှင့် ဥယျာဉ်ထဲတွင် ရှိသမျှ အသီးအရွက်များကို စားသောက်ခွင့်ရှိသည်။ သို့သော် အကောင်းအဆိုးသိစေနိုင်သောအပင်၏အသီးကို စားခွင့်မရှိပေ။ စားလျှင် သေနိုင်သည်ဟု အလ္လာအရှင်က သတိပေးထားသည်။ အာဒံနှင့်ဝေအတွက်သာ သေခြင်းကို ယူဆောင်လာမှာ မဟုတ်ပဲ အလ္လာအရှင်ကို ဆန့်ကျင်သူမှန်သမျှထံကိုလည်း သေခြင်း ရောက်ရှိလာမည်ဖြစ်သည်။ အလ္လာအရှင်သည် သူ၏သားသမီးတိုင်းကို ချစ်မြတ်နိုးသောကြောင့် ဂရုစိုက်သည်။ စောင့်ရှောက်သည်။ ထို့ကြောင့် သူ၏လမ်းစဉ်ကိုလိုက်ကာ နေထိုင်စေ ချင်သည်။

ရှိုက်တန်သည် အလ္လာအရှင်ဖန်ဆင်းထားသမျှကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အာဒံတို့နေသောကျွန်းပေါ်သို့ သူ၏အပေါင်းအပါ မိစ္ဆာပူးကပ်နေသူများနှင့်အတူ ရောက်ရှိ လာသည်။ ရှိုက်တန်သည် သူ့ကိုသူ မြွေတစ်ကောင်အဖြစ် ပြောင်းလဲကာ အာဒံနှင့်ဝေထံသို့ ချဉ်းကပ်လာသည်။ တစ်နေ့ ဝေက အကောင်းအဆိုးသိစေနိုင်သော အပင်အနီးတွင် ရပ်နေစဉ် ရှိုက်တန်ရောက်ရှိလာသည်။ ပြီးနောက် ဝေကို “အလ္လာအရှင်က ဒီကျွန်းမှာ ရှိသမျှအသီးအရွက်တို့ကို စားခွင့်မပေးဘူးလား” ဟုမေးသည်။ ထိုအခါ ဝေက “အားလုံးသော အပင်ရှိသစ်သီးများကို စားနိုင်ပါတယ်။ ဒါပေမယ့် အနန္တတန်ခိုးတော်ရှင် အလ္လာအရှင်မြတ်က အကောင်းအဆိုးသိစေနိုင်သောအပင်က အသီးကိုမထိရဘူး။ သေတတ်တယ်” လို့ ရှိုက်တန်ကိုပြန်ပြောခဲ့တယ်။ ဒါပေမယ့် ရှိုက်တန်က ဝေကို လိမ်ညှာပြီး “အကောင်းအဆိုး သိစေနိုင်သောအပင်ကအသီးကို သင်စားနိုင်ပါတယ်။ မသေနိုင်ပါဘူး။ စားမိရင် သင်လည်း အလ္လာအရှင်ကဲ့သို့ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်လာမယ်” ဟုဆိုကာ သွေးဆောင်ဖြားယောင်းခဲ့သည်။ ထို့ကြောင့် ဝေသည် ဉာဏ်ပညာရှိလာမည်ဆိုသော ရှိုက်တန်၏ စကားကို နားယောင်ကာ ထိုအပင်မှအသီးကို ယူပြီးစားလိုက်သည် ထို့ပြင် အာဒံကိုလည်း စားရန်ပေးလိုက်သည်။ စားပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ကိုယ်မှာ အဝတ်မပါတာကို သတိထားမိလိုက်သည်။ အလ္လာအရှင်အပေါ် အဂုဏ်လုပ်လိုက်မိသည်ဆိုတာကိုလည်း နားလည်လိုက်သည်။ ထို့ကြောင့် နီးစပ်ရာအရွက်နှင့် ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ သူတို့ပြုလုပ်မိသည့်အကုသိုလ်အတွက် ဖြေရှင်းရန် နည်းလမ်းရှာသည်။ သို့သော် ဂုဏ်ကို လူသားတို့က စိတ်တိုင်းကျပြင်ဆင်ခွင့်မရှိပေ။

ဤအကြောင်းတို့သည် ဂုဏ်နှင့်ဒုက္ခတို့ ကမ္ဘာပေါ်သို့ စတင်ဝင်ရောက်လာပုံဖြစ်သည်။ သေခြင်းလည်း အပါဝင်ဖြစ်သည်။ (ဤအကြောင်းအရာသည် ဂုဏ်နှင့် ဒုက္ခတလူသားများ ကြားတွင် စတင်လာပုံဖြစ်သည်။ အလ္လာအရှင်နှင့် သူ၏နည်းလမ်းကို မလိုက်နာသူများသည် ဒုစရိုက်သားများဖြစ်သည်။ အာဒံနှင့်ဝေတို့သည် အလ္လာအရှင်ကို ဆန့်ကျင်၍ အလ္လာအရှင် ရှေ့မှောက်တွင် နေခွင့်မရှိတော့ခြင်းဖြစ်သည်။)




# (၅) ငြိမ်းချမ်းရေးမှ ခွဲထွက်ခြင်း (ကမ္ဘာဦးကျမ်း-၃)

အလ္လာအရှင်မြတ်သည် ယခင်နေ့များကဲ့သို့ အာဒံနှင့်သူ့မိန်းမတို့နှင့် စကားပြောရန် ရောက်ရှိလာသည်။ ထိုအချိန်တွင် အာဒံနှင့် သူ့မိန်းမတို့သည် ခြုံနှောက်တွင်သာ ပုန်းနေသည်။ ဂုနာပြုလုပ်ထားမိသည့်အတွက် အလ္လာအရှင်မြတ်နှင့် တွေ့ရမည်ကို ကြောက်ရွံ့ဖြစ်သည်။ သူတို့ကိုယ်တိုင်ချုပ်ထားသော အဝတ်များသည်လည်း သူတို့၏အရှက်ကို မဖုံးကွယ်နိုင်ကြချေ။ အလ္လာအရှင်မြတ်က “အာဒံ ဘယ်မှာလဲ” ဟုခေါ်သောအခါ အာဒံက “အလ္လာအရှင်မြတ်ခေါ်နေသံကို ကြားပါတယ်။ သို့သော် ကျွန်ုပ်၏ခန္ဓာကိုယ်တွင် အဝတ်မပါတာကြောင့် ရှက်ပြီး ထွက်မလာတာပါ” ဟု ပြန်ဖြေရာ အလ္လာအရှင်မြတ်က “သင့်ကို ဘယ်သူက အဝတ်မပါဘူးလို့ ပြောသလဲ။ သင်ထားမြစ်ထားသောအသီးကို စားလိုက်ပြီးလား” ဟုမေးသည်။ ထိုအခါ အာဒံသည် အလ္လာအရှင်မြတ်ပေးသော လူမိန်းမကြောင့်ဟုဆိုကာ ဝေပေးလာသောကြောင့် စားခြင်းဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။ အလ္လာအရှင်မြတ်က လူမိန်းမဖက်သို့လှည့်၍ “အဘယ်ကြောင့် စားလိုက်သလဲ” ဟု မေးရာ မြွေက သွေးဆောင်ဖြားယောင်းသောကြောင့် စားခြင်းဖြစ်သည်ဟူ၍ ပြောခဲ့သည်။ ထိုနေရာတွင် အာဒံသည် သူ၏အကုသိုလ်ကို အလ္လာအရှင်မြတ်နှင့် လူမိန်းမအပေါ်သို့ လွှဲချခဲ့သည်။ လူမိန်းမသည်လည်း သူမ၏အကုသိုလ်ကို မြွေထံသို့ လွှဲချခဲ့သည်။ ထိုသူတို့သည် သူတို့၏အကုသိုလ်ကို ဝန်ခံရမည့်အစား တစ်ဖက်သားအပေါ်သို့ လွှဲချကြသည်။

အလ္လာအရှင်မြတ်သည် မြွေဘက်သို့လှည့်၍ “သင်သည် ဒီလိုလုပ်လိုက်တဲ့အတွက် သင်ဟာ အခြားသူတွေထက် ကျိန်ဆိုခြင်းခံရလိမ့်မယ်။ သင်သွားတဲ့အခါ ဝမ်းဗိုက်နဲ့ပဲ သွားရလိမ့်မယ်။ သင့်ရဲ့ဘဝတစ်လျှောက်လုံးမှာလည်း အမှိုက်များကိုသာ စားသောက်ရလိမ့်မယ်။ သင်ဟာ မိန်းမများနှင့် လူသားများအားလုံးတို့အတွက် ရန်သူဖြစ်လာလိမ့်မယ်။ သင်က လူသားတို့၏ခြေထောက်ကို ကိုက်သည့်အခါ သူတို့က သင်၏ခေါင်းကို ဖျက်ဆီးပစ်ကြလိမ့်မယ်။” ဟု ပြောခဲ့သည်။ အလ္လာအရှင်မြတ်သည် အာဒံနှင့် သူ့မိန်းမတို့ အမိန့်ကို မလိုက်နာသောကြောင့် စိတ်မကောင်းဖြစ်သွားသည်။ အလ္လာအရှင်မြတ်သည် ကောင်းမြတ်သောအရာများနှင့် မှန်ကန်သောအရာများကိုသာ ဆောင်ရွက်ပေးသည်။ အမှန်တရား အတွက် ကတိတည်ရမည်ဖြစ်သောကြောင့် အာဒံနှင့် သူ့မိန်းမကို ကျွန်းပေါ်မှ နှင်ထုတ်လိုက်သည်။ အလ္လာအရှင်မြတ်နှင့်အနီးမှာ နေခွင့်မရှိတော့ပေ။ ဂုနာလုပ်လိုက်မိသောကြောင့် အာဒံနှင့် သူ့မိန်းမတို့၏နလုံးသားထဲတွင် ဂုနာစိတ်ဝင်သွားပြီဖြစ်သည်။ ထိုဂုနာစိတ်ကြောင့် အလ္လာအရှင်မြတ်၏စကားကို နားမထောင်ဘဲ အလ္လာအရှင်မြတ်၏လမ်းစဉ်ကို မလိုက်နာတော့ ခြင်းဖြစ်သည်။ အာဒံမှစ၍ အားလုံးသောမိန်းမများနှင့် လူသားများသည် ဒုက္ခများ၊ ဂုနာများနှင့် နေထိုင်ရပြီး နောက်ဆုံးတွင် သေခြင်းကိုပါ ရင်ဆိုင်ကြရတော့မည်ဖြစ်သည်။

အလ္လာအရှင်မြတ်က အာဒံနှင့်သူ့မိန်းမတို့ကို “သင်တို့ကိုယ်တိုင် ခက်ခဲစွာနေထိုင်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ ထို့ကြောင့် သင်တို့သည် သင်တို့ရဲ့ဘဝကို ဒုက္ခတွေနဲ့သာ ကုန်ဆုံးရလိမ့်မယ်။” ဟုဆိုကာ လူမိန်းမဖက်သို့ လှည့်၍ “သင်မှစ၍ မိန်းမတိုင်းသည် ကလေးကို ခက်ခဲစွာရရှိလိမ့်မည်။ သင်တို့၏ယောက်ျားကို ထိန်းချုပ်ဖို့ ကြိုးစားရင် ပြဿနာများသာ ဖြစ်လာရလိမ့်မယ်။” ပြီးနောက် အာဒံဖက်သို့ လှည့်ကာ “သင်က ကျွန်ုပ်စကားကို နားမထောင်သောကြောင့် သင်မှစ၍ ယောက်ျားမှန်သမျှတို့ဟာ အစားအစာအတွက် ဘဝတွင် ပင်ပန်းစွာလုပ်ကိုင်ရလိမ့်မယ်။ မြေကြီးဟာ သင်တို့ကို ထမ်းပိုးထားရတာကြောင့် နည်းနည်းချင်းစီသာ ကြီးထွားပေးနိုင်တော့မှာဖြစ်တယ်။ ဘဝတစ်ခုလုံး ပင်ပန်းစွာလုပ်ကိုင်လာရပြီး နောက်ဆုံးတွင် သင်လာခဲ့သောမြေကြီးထဲသို့ ပြန်သွားရမှာဖြစ်တယ်။ သင်သည် မြေကြီးထဲမှ လာသောကြောင့် မြေကြီးထဲသို့ ပြန်သွားရမှာဖြစ်တယ်။” ဟူ၍ ပြောခဲ့သည်။ အာဒံသည် သူ၏မိန်းမကို “ဝေ” ဟူ၍ အမည်ပေးခဲ့သည်။ အဓိပ္ပါယ်မှာ လူသားအားလုံး၏ အမေဖြစ်သည်။ အလ္လာအရှင်မြတ်သည် အာဒံနှင့်ဝေတို့ကို ထိန်းချုပ်ခဲ့သော်လည်း ဘယ်တော့မှ အချစ်မလေ့ရှိခဲ့ပေ။ အာဒံနှင့် ဝေတို့ ဝတ်ဆင်ရန်အတွက် တိရစ္ဆာန်တစ်ကောင်ကို စတေးကာ အဝတ်ချုပ်ပေးခဲ့သည်။ ဤအရာသည် နောင်အခါ လူသားအားလုံးတို့၏ ဂုနာအတွက် ကိုယ်ပိုင်အသက်နှင့် သွေးတို့ကိုပေး၍ စတေးမည့်သူပေါ်လာရသော နိမိတ်ဖြစ်ခဲ့သည်။ ထို့ကြောင့် အလ္လာအရှင်မြတ်သည် ထိုဒေဒင်ဟုခေါ်သော ဥယျာဉ်ဝင်ပေါက်တွင် စိတ်ချရ၍ တန်ခိုးကြီးသော (ပေါရိစ်တာ)နတ်ဒေဝါတစ်ပါးကို စောင့်ကြပ်ခိုင်းထားသည်။ ထို့ပြင် နောက်ထပ်တန်ခိုးကြီးသော (ပေါရိစ်တာ) နတ်ဒေဝါတစ်ပါးကို မီးတောက်နေသော ဓားကိုပေးကာ အသက်ပင်နားတွင် စောင့်ကြပ်စေသည်။ အလ္လာအရှင်မြတ်သည် အာဒံနှင့်ဝေကို ရွှိုက်တန်ကဲ့သို့ သူနှင့်ဝေးရာကျွန်းတစ်ခုသို့ ပို့လိုက်သည်။ ထိုအရာများသည် အလ္လာအရှင်မြတ်နှင့် သူ၏နည်းလမ်းကို ဆန့်ကျင်သောကြောင့် အပြစ်ပေးခံရခြင်းဖြစ်သည်။ ဂုနာသည် ဒုက္ခ၊ မကောင်းသောဆန္ဒများကို ဖြစ်စေခြင်းနှင့် နောက်ဆုံးတွင် သေဆုံးခြင်း ကိုပါ ဖြစ်ပေါ်စေမည်ဖြစ်သည်။













# (၈) အလ္လဟ်က လူသားများကို ကမ္ဘာပေါ်သို့ စေလွှတ်ခြင်း (ကမ္ဘာဦးကျမ်း ၁၀-၁၁)

နူဟ်နှင့် သူ့သားများသည် သင်္ဘောပေါ်မှ ထွက်ခွာသွားပြီးနောက် သားသမီး မြေးမြစ်များစွာ ထွန်းကားခဲ့လေသည်။ ထိုအချိန်ကာလတွင် ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် တစ်နေရာတည်းတွင်သာ အတူတူနေထိုင်ကြပြီး ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ ထိုလူသားများနှင့် သူတို့၏မိသားစုများသည် လူမျိုးစုတစ်စုကို တည်ထောင်၍ နူဟ်နှင့်သူ့သားများ အခြေချနေထိုင်ခဲ့သည့်နေရာ၏ အရှေ့ဘက်တွင် မြို့တစ်မြို့ကို တည်ထောင်ရန် ပြုလုပ်ကြသည်။ လူစုကြီးသည် တဖြည်းဖြည်းကြီးထွားလာပြီး ကြီးမားခိုင်ခံ့သော လူမျိုးစုကြီးဖြစ်လာသည်။ ထိုသူတို့သည် မြို့၏အလယ်တွင် ဘာသာသီးသန့်ပါဝင်သော မြို့ကြီးကိုစတင်တည်ဆောက်သည်။ ထိုလူများ၏အတွေးထဲတွင် အကယ်၍ သူတို့သာ မြို့ကြီးကိုတည်ဆောက်၍ အတူတူနေထိုင်ကြလျှင် လူမျိုးစုသည် ပိုမိုအင်အားကြီးလာနိုင်မှာဖြစ်ပြီး တည်ဆောက်ထားသောဘာသာအားဖြင့် နိဗ္ဗာန်(ရွှေမြို့တော်)သို့ တက်လှမ်းနိုင် လိမ့်မည်ဟု ထင်မှတ်နေကြသည်။ လူများသည် မိမိကိုယ်ကို အထင်ကြီးကြကာ အလ္လဟ်ကို ဆန့်ကျင်နေကြသည်။ အလ္လဟ်က လူသားများကိုပြောခဲ့သည်မှာ “ကမ္ဘာကြီးကို လူများဖြင့်ပြည့်စေ၍ တိုးပွားအောင် ပြုလုပ်ပြီး တစ်နေရာစီမှာနေထိုင်ကြပါ” ဟူ၍ ဖြစ်သည်။ သို့သော် လူသားများသည် ပြောသည့်အတိုင်းမပြုလုပ်ကြပဲ “ငါတို့ ဒီကျောင်းကို ပြီးအောင်တည်ဆောက်လိုက်ကြရအောင်၊ ငါတို့အလ္လဟ်က ကောင်းကင်အထိမြင့်သွားရင် ငါတို့က အင်အားကြီးတယ်ဆိုတာ သိသွားကြမှာပဲ” ဟုဆိုသည်။ အလ္လဟ်သည် သူနှင့်သူ၏ အမိန့်ကို နောက်တစ်ကြိမ်ဆန့်ကျင်ကြသောကြောင့် စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် အလ္လဟ်သည် ထိုမြို့နှင့် ဘာသာသမ္မတကိုကြည့်ကာ “လူတွေက ဘာသာစကားတစ်မျိုး တည်းကို ပြောနေကြပြီး ကျွန်ုပ်ရဲ့စကားကို နားမထောင်ကြဘူး။ တကယ်လို့ သူတို့တွေ အတူတူနေကြရင် သူတို့ရဲ့ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်နဲ့ သူတို့နှလုံးသားထဲက မကောင်းတဲ့ဆန္ဒတွေကြောင့် ဂုဏ်တွေများပြားလာလိမ့်မယ်။ လာ၊ ငါတို့ ကမ္ဘာပေါ်ကိုဆင်းပြီး သူတို့အချင်းချင်းနားမလည်တော့အောင်၊ ဘာသာစကားတွေကို ရှုပ်ထွေးအောင်သွား လုပ်ရမယ်” ဟု ပြောလေသည်။

အလ္လဟ်က ပြောထားသကဲ့သို့ လုပ်ဆောင်ပြီးသည်နှင့် လူသားများသည် ဘာသာစကားများစွာပြောလာသဖြင့် တစ်ယောက်နှင့်တစ်ယောက်နားမလည်နိုင်ကြတော့ပေ။ သူတို့သည် စတင်ရှုပ်ထွေးလာပြီး မည်သည့်အရာကိုမျှ နားမလည်နိုင်ကြတော့ချေ။ မြို့နှင့်ဘုရားတည်ဆောက်နေခြင်းတို့ကို ရပ်တန့်လိုက်ကြသည်။ ထို့နောက်တွင် အလ္လာအရှင်မြတ်က လူသားတို့ကို ထိုမြို့နှင့်ဝေးသော အခြားကမ္ဘာနေရာအနှံ့အပြားသို့ ပို့ဆောင်လိုက်လေသည်။ ထိုလူများသည် လူမျိုးစုများစွာကို ဖြစ်လာစေသည်။ လူသားတို့ကို ဘာသာစကားမျိုးစုံဖြင့် ခွဲခြားလိုက်သော်လည်း ဘာသာစကားတူညီသောလူများ စုစည်းမိကာ မိသားစုအသစ်များ ဖြစ်ပေါ်စေခဲ့သည်။ တည်ဆောက်၍ မပြီးမြောက်ခဲ့သော ဘာသာသမ္မတ “ဘာဘီလုံ” ဟု ခေါ်တွင်ပြီး အဓိပ္ပါယ်မှာ “ရှုပ်ထွေးခြင်း” ဟူ၍ ဖြစ်သည်။ နိဗ္ဗာန်(ရွှေမြို့တော်)သို့ ရောက်စေရန်အလိုငှာ သာသနာအဆောက်အအုံများကို တည်ဆောက်သောအယူအဆမှာ ယနေ့ခေတ်အထိ လက်ဆင့်ကမ်းရောက်ရှိလာသည်။ သို့သော် လူများသည် ဘုရားတည်ခြင်း၏ အဓိပ္ပါယ်အစစ်အမှန်ကို မသိကြချေ။ လူသားများသည် သာသနာအဆောက်အအုံများကို တည်ဆောက်ကာ ကိုးကွယ်ခြင်းဖြင့် ကုသိုလ်ရလိမ့်မည်ဟု ယုံကြည်နေကြသည်။



ကမ္ဘာဦးကျမ်း ( 12 : 1 - 3 )

၁။ အလ္လာအရှင်မြတ်သည် အီဗြာဟိမ်ကိုခေါ်တော်မူ၍ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါလမ်းညွှန်သော ပြည်သို့သွားလော။ ၂။ ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည် ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေသည်။ သင်သည်ကောင်းချီးခံရသော သူဖြစ်လိမ့်မည်။ ၃။ သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည်ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။





# (၅) ကမ္ဘာပေါ်တွင် ရေကြီးခြင်း၊ ဒုက္ခများ ကြီးထွားလာခြင်း (ကမ္ဘာဦးကျမ်း ၅-၉)

အာဒံနှင့်ဧဝသည် သားသမီးအများကြီး မွေးဖွားခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ လူသားများသည် ပို၍ရက်စက်ကြမ်းကြုတ်လာကြသည်။ နှလုံးသားထဲတွင် အကုသိုလ်စိတ်များ ပိုများလာကြသည်။ ကေနာန်သည် ဟာဗဲလ်ကို သတ်လိုက်သကဲ့သို့ နောက်ပိုင်းမျိုးဆက်များသည်လည်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကာ နာကျင်အောင်လုပ်လာကြသည်။ အလ္လာအရှင်မြတ်ကို ပုန်ကန်သူများလည်း ဆက်လက်၍ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ဒုစရိုက်မှုကျူးလွန်သူများသည် သူတပါး၏သမီးငယ်လေးများကို အတင်းယူကာ မယားအဖြစ်သိမ်းပိုက်လာကြတော့သည်။ ဤဒုစရိုက်မှုကျူးလွန်မှုများအားဖြင့် နာကျင်ခံစားရသူများ ပိုမိုများလာသည်။ အမှုအကျင့်နှင့် အတွေးတို့သည် အကုသိုလ်စိတ်များဖြင့် ပြည့်လာကြသည်။ အလ္လာဟ်သည် လူသားတို့၏ စိတ်နှလုံးတွင် အကုသိုလ်များနှင့် ပြည့်လာသည်ကို မြင်သောအခါ လူကိုဖန်ဆင်းမိခြင်းအတွက် စိတ်မကောင်းဖြစ်သွားသည်။ ထို့ကြောင့် လူတို့၏အသက်ကိုလည်း တိုစေလိုက်သည့်အပြင် မြေကြီးမျက်နှာပြင်ကို သန့်ရှင်းသွားစေရန် သူ့ကိုဆန့်ကျင်သူများနှင့် မကောင်းသော အရာမှန်သမျှကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။

နူဟ်အမည်ရှိသော လူတစ်ယောက်သည် အလ္လာဟ်ကို ချစ်မြတ်နိုး၍ အလ္လာဟ်၏အမိန့်ကို နာခံသူဖြစ်သည်။ အလ္လာအရှင်မြတ်က သူ့အား “ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် သန့်ရှင်းစေမယ်။ ထိုအခါ သင်က ကမ္ဘာကြီးအား နဂိုအတိုင်းဖြစ်အောင် ဆောင်ရွက်ပါ။ ပထမဆုံး သင်ဘော်တစ်ခုကို တည်ဆောက်ပါ။ သင့်မိသားစုနှင့် တခြားတိရစ္ဆာန်များအတွက် လုံခြုံအောင် တည်ဆောက်နည်းကို ကျွန်ုပ်ပြောပြပေးမယ်။ သင်တို့ သင်ဘော်တည်ဆောက်ပြီးတာနဲ့ ကျွန်ုပ်က အမြင့်ဆုံးတောင်တန်းအထိ ရေလွှမ်းမိုးမှာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ကျန်ရှိနေသမျှ သက်ရှိအားလုံး ရေနှင့်အတူ ပါသွားမှာဖြစ်တယ်။ သင့်သင်ဘော်ပေါ်ပါသွားတဲ့ သက်ရှိများသာ အသက်ရှင်မှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

နူဟ်သည် အလ္လာဟ်ညွှန်ကြားသည့်အတိုင်း တစ်သွေမတိမ်းလိုက်နာသည်။ သင်ဘော်တည်ဆောက်ပြီးသော် သတ္တဝါများကို အထီးအမတစ်စုံစီတင်လိုက်သည်နှင့် ရေလှိုင်းများ စတင်ဝင်ရောက်လာသည်။ ရေများသည် မြေကြီးထဲမှ ခွဲထွက်လာသည်။ ကောင်းကင်ပေါ်မှ ရွာကျလာသည်။ ကမ္ဘာပေါ်သို့ ရေများဖုံးလွှမ်းသွားသော်လည်း အလ္လာအရှင်မြတ်၏ ဘုန်းတော်ကြောင့် နူဟ်တို့ လွတ်မြောက်သွားကြသည်။

ရက်ပေါင်းလေးဆယ်ကြာသောအခါ မိုးများရပ်တန့်သွားသည်။ နူဟ်တို့၏သင်ဘော်သည် မိုးတိတ်ပြီး ရက်ပေါင်း(၁၁၀)ကြာသည်အထိ ရေပေါ်မှာပဲရှိနေခဲ့သည်။ ထို့နောက်တွင် ရေများသည် ပင်လယ်များနှင့် ရေကန်များအဖြစ် ခွဲခြားသွားခဲ့သည်။ နေနှင့်လေသည် ကမ္ဘာကြီးကို ခြောက်သွေ့လာအောင် ကူညီပေးကြသည်။ တစ်နေ့တွင် နူဟ်သည် ခြောက်သွေ့ ကုန်းမြေကို တွေ့လိုငြားဖြင့် ငှက်တစ်ကောင်ကို စေလွှတ်လိုက်သည်။ ငှက်ကလေးသည် ပါးစပ်တွင် သစ်ရွက်ကို ကိုက်၍ ပြန်လာသည်။ နူဟ်သည် ငှက်ကလေးကို နောက်တစ်ကြိမ် ထပ်လွှတ်လိုက်သောအခါ ပြန်မလာတော့သောကြောင့် ခြောက်သွေ့ကုန်းမြေကိုတွေ့ပြီဟု သိလိုက်သည်။ ကျွန်းပေါ်သို့ နူဟ်တို့ရောက်သောအခါ အလ္လာဟ်၏ဘုန်းတော်ကို ချီးမွမ်းသည်။ အလ္လာဟ်သည်လည်း နူဟ်၏လေးစားမှုနှင့် သူ့အပေါ်ချစ်မြတ်နိုးခြင်းကြောင့် ဝမ်းသာသည်။

အလ္လာအရှင်မြတ်က “လူသားတွေ အလိုဆန္ဒကြောင့် နူဟ်တွေဖြစ်လာရင်တောင် ကမ္ဘာကြီးကို နောက်ထပ်ရေနှင့်မဖုံးလွှမ်းတော့ဘူး” ဟု နူဟ်ကို ကတိပေးခဲ့သည်။ ကတိသစ္စာ၏ သင်္ကေတအဖြစ် သက်တန့်တစ်ခုကို ဖန်ဆင်း၍ ပြသခဲ့သည်။ သက်တန့်ကိုမြင်တိုင်း ဘုရား၏ကတိကို အမှတ်ရနေကြမှာဖြစ်သည်။ အလ္လာအရှင်မြတ်သည် နူဟ်နှင့်သူ၏ မိသားစုတို့ကို ကောင်းချီးပေး၍ သားသမီးမြေးမြစ်များဖြင့် ကမ္ဘာကြီးကို ထပ်မံပြည့်စေဖို့ပြောကြားခဲ့တယ်။

# (၉) အလ္လဟ်နှင့် အိဗြာဟိမ်တို့၏ ကတိပြုချက် (ကမ္ဘာဦးကျမ်း ၁၂-၁၅)

နူဟ်၏ မြေးမြစ်တစ်ယောက်ဖြစ်သော အိဗြာဟိမ်သည် မိသားစုနှင့်အတူ ကြီးပြင်းလာသည်။ အိဗြာဟိမ် အသက်(၇၅)နှစ်အရွယ်တွင် အလ္လဟ်က “ကျွန်ုပ်က သင့်ကို သင့်ဖခင်အိမ်နှင့် သင့်တိုင်းပြည်မှ ထွက်ခွာ၍ ကျွန်ုပ်ပြသပေးမယ့် အလွန်ဝေးသောနေရာသို့ သွားစေချင်တယ်။ ကျွန်ုပ်က သင့်ကို ကြီးမားသောတိုင်းပြည်ကိုပေးပြီး သင့်နာမည်သည် ကြီးကျယ်လာမှာဖြစ်တဲ့အတွက် လူတိုင်းကို သင်က ကောင်းချီးပေးရလိမ့်မယ်။ ကျွန်ုပ်က သင့်ကို ကောင်းချီးပေးမှာဖြစ်ပြီး၊ သင့်ကိုကောင်းချီးပေးတဲ့လူတိုင်းကိုလည်း ကောင်းချီးပေးမှာ ဖြစ်တယ်။ သင့်ကိုမလေးစားမလိုက်နာသောသူများကို ကျိန်ဆိုမှာဖြစ်တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ လူများက ကျွန်ုပ်ဘယ်သူဆိုတာ သိသွားကြမှာဖြစ်တယ်။ ကျွန်ုပ်အားဖြင့် သင်နှင့် ကမ္ဘာပေါ်မှာရသမျှမိသားစုတိုင်းက ကောင်းချီးပေးခြင်းခံရမှာဖြစ်တယ်။” ဟုပြောပြသည်။ ထို့ကြောင့် အိဗြာဟိမ်သည် အလ္လဟ်ပြောကြားထားသည့်အတိုင်း လုပ်ဆောင်ရန် သူ၏မိန်းမဖြစ်သောစာရဲကို ခေါ်ဆောင်ကာ အလ္လဟ်နောက်မှလိုက်သွားလေသည်။

အလ္လဟ်က သူတို့ကို ကေနာန်ဟုခေါ်သော အလွန်ဝေးသောနေရာသို့ ခေါ်ဆောင်သွားသည်။ အလ္လဟ်က သူတို့ကို “သင့်သားသမီးတွေအတွက်ပါ ဒီနေရာသို့ ပေးတယ်” ဟုပြောသည်။ အိဗြာဟိမ်တို့တွင် သားသမီးတစ်ယောက်မှမရှိသလို အသက်အရွယ်လည်း ကြီးနေကြပြီဖြစ်သည်။ သို့သော်လည်း အိဗြာဟိမ်သည် အလ္လဟ်ပြောကြားသမျှကို ယုံကြည်သူ ဖြစ်သည်။ အလ္လဟ်က ကတိတည်လိမ့်မည်ဟုလည်း ယုံကြည်ထားသည်။ ထို့ကြောင့် အလ္လဟ်ပေးထားသော ထိုနေရာတွင်နေထိုင်ပြီး အလ္လဟ်ကို နေ့စဉ်ဆုတောင်းကိုးကွယ်သည်။

အိဗြာဟိမ်နှင့် သူ၏မိန်းမစာရဲတို့သည် အလ္လဟ်ပေးထားသောနေရာအနီးအနားတွင် နှစ်ပေါင်းများစွာ လှည့်လည်နေထိုင်ကြသည်။ သူတို့သည် အလ္လဟ်၏ကတိကိုမေ့ပြီး အီဂျစ်ပြည်သို့ ရောက်ရှိသွားကြသည်။ အီဂျစ်ဘုရင်ကြီးသည် အလ္လဟ်ထံမှ ကျိန်ဆိုခြင်းခံရပြီးနောက် အိဗြာဟိမ်ကို သူ့နေရာသို့ပြန်စေသည်။ ထို့နောက် အလ္လဟ်သည် အိဗြာဟိမ် တို့ကို ကလေးများအကြောင်း ထပ်ပြောပြန်သည်။ အလ္လဟ်က “သင့်သားသမီးများသည် နောက်ထပ်သားသမီးများ များပြားစွာထပ်မံရရှိ၍ ထိုသူတို့က ဒီနေရာကို စွန့်ခွာသွားပြီး အီဂျစ်ပြည်တွင် နှစ်ပေါင်း (၄၀၀)ခန့် နေထိုင်ရလိမ့်မယ်။ ထိုနှစ်ပေါင်း (၄၀၀) ကုန်ဆုံးပြီးနောက်တွင် ကျွန်ုပ်သတ်မှတ်ထားတဲ့ ကယ်တင်သူက ဒီနေရာသို့ ပြန်လည်ခေါ်ဆောင်ပေးမှာ ဖြစ်တယ်။ နှစ်ပေါင်းကြာသောအခါ အိဗြာဟိမ်သည် ထိုနေရာကို ပြီးပြည့်စုံအောင် ပြုလုပ်ထားသည်။ တစ်ညတွင် အလ္လဟ်က “ကျွန်ုပ်က သင်ရဲ့အကာအကွယ်နှင့် သင့်ဘဝတွင် အရေးကြီးဆုံးအရာဖြစ်သည်” ဟု ပြောသောအခါ အိဗြာဟိမ်က “အရှင်၊ ကျွန်ုပ်ဆီမှာ သားသမီးတစ်ယောက်မှ မရှိသေးပါ။ သို့သော် သားကဲ့သို့ဖြစ်နေသော အစေခံကောင်လေး တစ်ယောက်ရှိပါတယ်။ သင့်ရဲ့ကတိတွေကို သူဆက်ခံပါစေ။” ဟုပြောသော် “မဟုတ်ဘူး၊ သင့်မှာ သားတစ်ယောက်ရရှိလိမ့်မယ်။ သူက သင့်ရဲ့အမွေတွေကို ဆက်ခံပါလိမ့်မယ်။ အိဗြာဟိမ်ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်လိုက်ပါ။ သင့်ရဲ့သားသမီးတွေဟာလည်း ထိုကြယ်များကဲ့သို့ များပြားလိမ့်မယ်” ဟု အလ္လဟ်ပြန်လည်ဖြေကြားပေးခဲ့သည်။ အိဗြာဟိမ် အတွက် မဖြစ်နိုင်ဟုထင်ရသော်လည်း အိဗြာဟိမ်က အလ္လဟ်၏ကတိစကားကို ယုံကြည်သကဲ့သို့ အလ္လဟ်ကလည်း အိဗြာဟိမ်၏ ယုံကြည်မှုကို သိရှိသည်။ အိဗြာဟိမ်အသက်(၉၉)နှစ်သို့ ရောက်သောအခါ အလ္လဟ်က “သင်သည် နိုင်ငံအားလုံး၏ဖခင်ဖြစ်လာမှာဖြစ်ပြီး သင့်သားသမီးမြေးမြစ်ထဲမှ တချို့သည် ဘုရင်များဖြစ်လာလိမ့်မည်။ ထို့ကြောင့် သင့်ကို “အိဗြာဟိမ် ဟုခေါ်တွင်ပြီး အဓိပ္ပါယ်မှာ နိုင်ငံများ၏ဖခင်ဖြစ်သည်။ သင့်မိန်းမ၏အမည်သည်စာရဲဖြစ်လိမ့်မည်ဟုပြောသည်။ အိဗြာဟိမ်က ရယ်မော၍ “အသက်(၁၀၀)ရှိနေတဲ့ ယောက်ျားနဲ့ အသက်(၉၀)ရှိနေတဲ့မိန်းမက ဘယ်လိုလုပ်ပြီး ကလေးရနိုင်ပါတော့မလဲ” ဟုပြောသည်။ အလ္လဟ်က “စာရဲမှာ သားလေးတစ်ယောက်ရရှိမှာဖြစ်ပြီး နာမည်မှာ “အစ္စမိုင်(လ်)” ဖြစ်လိမ့်မယ်။ ကျွန်ုပ်၏ကတိကို သူ့ထံပေးလိုက်ပြီး၊ ကျွန်ုပ်ကသူနှင့် သူ့မိသားစုတို့၏ တမန်တော်ဖြစ်လာလိမ့်မယ်။ တစ်ကမ္ဘာလုံးက လူတွေရှိသူတို့ကြောင့် ကောင်းချီးပေးခြင်း ခံရလိမ့်မယ်” ဟု ပြန်ပြောခဲ့သည်။ မကြာခင်အချိန်တွင် အိဗြာဟိမ်နှင့် စာရဲတို့၌ သားလေးရရှိ၍ နာမည်ကို “အစ္စမိုင်(လ်)” ဟု မှည့်ခေါ်လိုက်သည်။ အလ္လဟ်သည် သူ၏ကတိကို စောင့်ထိန်းကာကောင်း မန်မှန်ကန်သောအလုပ်ကို ပြုလုပ်သူဖြစ်သည်။

ထို့နောက် မိသားစုများ တဖြည်းဖြည်းတိုးပွားလာပြီး နူဟ်၏မြေးမြစ်တစ်ဦးဖြစ်သော အိဗြာဟိမ်ဆိုသူ ပေါ်ထွက်လာသည်။ နောက်ပိုင်းတွင် အိဗြာဟိမ်သည် အလ္လဟ်ပြောကြား ထားသောသူဖြစ်လာသည်။





# အလ္လာအရှင်မြတ်က အီဗြာဟိမ်ကို သူ့ထံအရာအားလုံးကို ပုံအပ်၍ ယုံကြည်စေခြင်း (ကမ္ဘာဦးကျမ်း ၂၂)

အစ္စမိုင်(လ်)ကို မွေးဖွားပြီးနောက် အစ္စမိုင်(လ်)သည် သန်မာထွားကျိုင်းစွာ ကြီးပြင်းလာသည်။ တစ်နေ့သော် အလ္လာအရှင်မြတ်က အီဗြာဟိမ်ကို “သင့်ရဲ့ချစ်လှစွာသော တစ်ဦးတည်းသောသားလေး အစ္စမိုင်(လ်)ကိုခေါ်၍ တောင်ပေါ်ကိုလာခဲ့ပါ။ အဲ့ဒီမှာ သင့် သားရဲ့အသက်ဖြင့် ကျွန်ုပ်ထံ ကုရ်ဘာနီလုပ်ပါ” ဟုပြောသည်။ နောက်တစ်နေ့မနက်တွင် အီဗြာဟိမ်သည် မနက်စောစောထကာ ကုရ်ဘာနီလုပ်ရန်အတွက် ပြင်ဆင်ပြီး အလ္လာအရှင်မြတ်ပြောထားသောနေရာသို့ ထွက်ခွာခဲ့သည်။ သုံးရက်ခန့်ခရီးဆက်ပြီးသောအခါ အလ္လာအရှင်မြတ်ရွေးချယ်ထားသောတောင်သို့ ရောက်ရှိသွားသည်။ အီဗြာဟိမ်က အစ္စမိုင်(လ်)ကိုခေါ်၍ ကုရ်ဘာနီလုပ်ရန် ပြင်ဆင်ထားသော တောင်ပေါ်သို့တက်သည်။ ထိုအချိန်တွင် အစ္စမိုင်(လ်)က ဘေးပတ်လည်ကိုကြည့်ကာ အီဗြာဟိမ်က အစ္စမိုင်(လ်)ကို ကြည့်၍ “အလ္လာအရှင်မြတ်က ပူဇော်ရမယ့်သိုးကို သူ့ဟာသူ သတ်မှတ်ပါလိမ့်မယ်” ဟုပြန်ဖြေခဲ့သည်။ အီဗြာဟိမ်သည် ကုရ်ဘာနီလုပ်ရမည့်နေရာကိုပြင်ဆင်ပြီးထားလိုက်သည်။ ပြီးနောက် အစ္စမိုင်(လ်)ကို ကြီးဖြင့်ချည်ကာ ထားလိုက်သည်။ ဓါးကို ဆွဲထုတ်၍ သားကိုသတ်ပြီး ကုရ်ဘာနီတော့မည်ဖြစ်သည်။ အစ္စမိုင်(လ်)ကို ဓါးနှင့်ထိလုနီးနီးတွင် အလ္လာအရှင်မြတ်က “အီဗြာဟိမ်၊ အီဗြာဟိမ် သင့်သားကို ဘာထိခိုက်ဒဏ်ရာမှ မရစေနဲ့။ သင့်သားကို ဘာမှမလုပ်နဲ့။ သင့်သားကို ကျွန်ုပ်ထံ ဆန္ဒရစွာပေးအပ်သောကြောင့် သင် ကျွန်ုပ်အပေါ်ထားတဲ့ယုံကြည်မှုကို သိရပြီ” ဟုပြောသည်။ အီဗြာဟိမ်က ဘေးပတ်ဝန်းကျင်ကို ကြည့်သော အခါ ချုံထဲမှာရှိနေသော သိုးထီးကိုတွေ့သောကြောင့် သိုးထီးကိုယူလိုက်ကာ အစ္စမိုင်(လ်)အား ကုရ်ဘာနီလုပ်ရန် ပြင်ဆင်လိုက်သည်။

ထိုအဖြစ်အပျက်သည် နောင်တစ်ချိန်တွင် အလ္လာအရှင်မြတ်က ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ အပြစ်အတွက် အသက်တစ်ခုကို ကုရ်ဘာနီပြုစေကာ လူသားတို့ကို ဒုက္ခမှလွတ်မြောက်စေပြီး အလ္လာအရှင်မြတ်ထံ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိနိုင်အောင် ပြုလုပ်ပေးမည့် ဥပမာတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာကို အီဗြာဟိမ်က “အလ္လာအရှင်မြတ် ပြင်ဆင်တော်မူမည်” ဟု ခေါ်တွင်လိုက်သည်။ ကုရ်ဘာနီပြီးသွားသောအခါ အလ္လာအရှင်မြတ်က အီဗြာဟိမ်ကို “သင့်သားအားဖြင့် သင့်ရဲ့ယုံကြည်မှုနဲ့ ကျွန်ုပ်၏စကားကို နားထောင်တတ်မှုကို တွေ့ရသောကြောင့် သင်နှင့်သင့်မိသားစုကို ကျွန်ုပ်ကောင်းချီးပေးမယ်။ သင်မိသားစုသည် အလွန်ကြီးမားမှာဖြစ်ပြီး ကောင်းကင်က ကြယ်တွေထက်တောင် သင့်မိသားစုက ရေတွက်ရန် ခက်ခဲလိမ့်မယ်။ သင့်ခြေထောက်အောက်က သဲတွေထက် သင့်ရဲ့မိသားစု ပိုမိုပြန့်ပွားအောင် ကျွန်ုပ်လုပ်ဆောင်ပေးမယ်။ သင့်မိသားစုနဲ့ သင့်ရဲ့ဆွေစဉ်မျိုးဆက်တွေကိုလည်း ကျွန်ုပ်ကောင်းချီးပေးမယ်။ သင့်ရဲ့သားသမီးမြေးမြစ်အားဖြင့် တစ်ကမ္ဘာလုံးကောင်းချီးရရှိမှာဖြစ်တယ်။” ဟုပြောသည်။ ထို့နောက် အီဗြာဟိမ်နှင့် အစ္စမိုင်(လ်)တို့သည် တောင်ပေါ်မှ ပြန်ဆင်းလာကာ အိမ်သို့ပြန်သွားလေသည်။













luke 2 : 1 - 21

၁။ ထိုကာလ၌ ရောမနိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေစာရင်းကိုယူရန် ဆီဇာ့ဩဂတ်စတက်ဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။ ၂။ ဤလူရေဦးရေစာရင်းယူခြင်းသည် ဆီးရီးယား ပြည်ဘုရင်ခံ ကိုလိုနိုလက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်၏။ ၃။ လူအပေါင်းတို့သည် စာရင်းဝင်ရန် မိမိတို့မြို့ရွာများကို အသီးသီးသွားကြ၏။ ၄-၅။ ယူနစ်သည်လည်း မိမိထိမ်းမြား၍ သစ္စာကတိပြုထားသူ မရ်ယမ်နှင့်အတူ စာရင်းဝင်ရန် ဂါလိလဲပြည်နာ ဇာရက်မြို့မှ ယုဒပြည် “ဗိုတ်တွလ်ဟဲမ်မြို့” ဟု အမည်တွင်သော ဒါဂူဒ်မင်း၏ အမျိုးအနွယ် ဖြစ်သောကြောင့် ဗိုတ်တွလ်ဟဲမ်မြို့သို့ သွားခြင်းဖြစ်၏။ ၆။ ဗိုတ်တွလ်ဟဲမ်မြို့တွင်ရှိနေကြစဉ် မရ်ယမ်မျက်နှာမြင်ရန် နေ့လစေ့သဖြင့် သားဦးကိုဖွားမြင်လေ၏။ ၇။ ဧည့်ရိပ်သာတွင် သူတို့တည်းခိုရန် နေရာမရှိသောကြောင့် သူငယ်တော်ကို အနီးဖြင့်ပတ်၍ နွားစာခွက်တွင် သိပ်ထားကြ၏။

**သိုးထိန်းများနှင့် “မလာအိကယ်” ကောင်းကင်တမန်များ**

၈။ ထိုအရပ်ဒေသတွင် သိုးထိန်းအချို့ရှိ၏။ သူတို့သည် ညအခါကွင်းပြင်များတွင် သိုးများကို စောင့်လျက်နေကြ၏။ ၉။ ထိုအခါ ထာဝရအရှင်မြတ်၏ ကောင်းကင်တမန်သည် သူတို့၏ရှေ့မှာ ပေါ်လာ၏။ သူတို့ပတ်လည်တွင် ထာဝရအရှင်မြတ်၏ ဘုန်းသရေတော်ထွန်းလင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။ ၁၀။ ကောင်းကင် တမန်က မကြောက်ကြနှင့်၊ ငါသည်လူအပေါင်းတို့ အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်တို့ထံမှ ယူဆောင်လာ၏။ ၁၁။ ဒါဂူဒ်မင်း၏မြို့တွင် အရှင်သခင်အလ်မစိတ်တည်း ဟူသော ကယ်တင်ရှင်သည် သင်တို့အဖို့ ယနေ့ဖွားမြင်တော်မူပြီ။ ၁၂။ သင်တို့အတွက် အမှတ်လက္ခဏာကား နို့စို့သူငယ်တစ်ဦးကို အနီးဖြင့်ပတ်လျက် နွားစာခွက်တွင် သိပ်ထားသည် ကို သင်တို့တွေ့မြင်ကြလိမ့်မည်ဟုဆို၏။

၁၃။ ထိုကောင်းကင်တမန်အနီးတွင် များစွာသော မလာအိကယ်ကောင်းကင်တမန်ဗိုလ်ခြေတို့သည် ရုတ်တရက်ပေါ်လာ၍ အလွတ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက် ၁၄။ “အမြင့်မြတ်ဆုံးသောအရပ်၌ ထာဝရအရှင်မြတ်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာမြေပေါ်တွင် အရှင်မြတ်နှစ်သက်တော်မူသော လူအပေါင်းတို့၌ “စလာမ်” ငြိမ်းချမ်း သာယာမှုရှိစေသတည်း” ဟု မြွက်ဆိုကြ၏။

၁၅။ မလာအိကယ်များကောင်းကင်သို့ ပြန်သွားကြသောအခါ သိုးထိန်းတို့က ငါတို့သည် ဗိုတ်တွလ်ဟဲမ်မြို့သို့ သွားကြစို့။ ငါတို့အား ထာဝရအရှင်မြတ်ဖော်ပြတော်မူသော အခြင်းအရာကို ကြည့်ကြစို့ ဟုအချင်းချင်းပြောဆိုကြ၏။

၁၆။ သူတို့သည် အလျင်အမြန်သွား၍ မရ်ယမ်နှင့် ယူစုမ်ကိုလည်းကောင်း၊ နွားစာခွက်တွင် သိပ်ထားသော သူငယ်တော်ကို၎င်းကို တွေ့ကြ၏။ ၁၇။ သူငယ်တော်ကို တွေ့သောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့ကြားသိခံသောအကြောင်းများကို နေရာအနှံ့အပြားတွင် ပြောကြ၏။ သိုးထိန်းများပြောကြားချက်ကို ကြားရသူအပေါင်းတို့သည် အံ့ဩကြ၏။ ၁၉။ သို့သော် မရ်ယမ်သည် အကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံးကား စဉ်းစားဆင်ခြင်လျက်နေ၏။ ၂၀။ သိုးထိန်းတို့သည် ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း တွေ့မြင် ကြားသိရသဖြင့် အလွှာအရှင်မြတ်၏ဂုဏ်တော်ကို ချီးမွမ်းလျက်ပြန်သွားကြ၏။

**သူငယ်တော်ကို အမည်မှည့်ခြင်း**


၂၁။ သူငယ်တော်ရှစ်ရက်သားရှိ၍ “ခတ္တနာ” ပြန်အရေးပြားလှီးခြင်း မင်္ဂလာခံယူရန် အချိန်စေ့သောအခါ သူ့အားအိစာအမည်ဖြင့် မှည့်ကြ၏။ ဤအမည်ကား သူငယ်တော်ကိုယ်ဝန် မဆောင်မီကပင် ကောင်းကင်တမန်က မှည့်ခေါ်စေသည့်အမည်ပင်ဖြစ်၏။

EVEN PROPHET YUNUS



THERE WAS NO WAY OUT

www.fox.com • FOX.COM • A FOX FILM PRESENTATION





တမန်တော်ယူနစ်က တမန်တော်အီစာအား ဂုဏ်ပြုချီးမွမ်းခြင်း (ယူနစ် 3 : 22 - 26)

တမန်တော်အီစာသည် တပည့်တော်နှစ်ပါးနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်ခွာလာပြီး ဂျော်ဒန်သို့ရောက်လာကြသည်။ တမန်တော်အီစာသည် ရေနစ်မင်္ဂလာပေးလျက်ရှိသည်။ တချိန်တည်းမှာပင် တမန်တော်ယူနစ်သည် ဆာလိမ်အနီး အဲနန်အရပ်တွင် ရေနစ်မင်္ဂလာပေးလျက်ရှိသည်။ ရေနစ်မင်္ဂလာခံယူလိုသောသူတို့သည် ယူနစ်ထံသို့ လာရောက်ကြသည်။ ရေနစ်မင်္ဂလာနှင့်ပတ်သက်ပြီး ဂျူးတစ်ဦးနှင့် ယူနစ်၏တပည့်တစ်ယောက်တို့ အငြင်းပွားကြသည်။ ဂျော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ယူနစ်ထံသို့လာရောက်ပြီး ရေနစ်မင်္ဂလာခံယူသူသည် ယခုအခါ ရေနစ်မင်္ဂလာပေးလျက် ရှိသည့်အကြောင်းကိုပြောပြီး ထိုသူ့အကြောင်းကို မေးမြန်းစုံစမ်းကြလေသည်။ အလ္လာရှင်မြတ်ခွင့်မပြုလျှင် မည်သူကမျှ ရေနစ်မင်္ဂလာပေးခွင့်မရှိပါ။ မိမိသည် မေရှိယာမဟုတ်ပါ။ ၎င်း၏ ရှေ့တော်ပြေးသာဖြစ်သည်။ ငါယူနစ်သည် လူပျိုရုံသာဖြစ် ပြီး မင်္ဂလာသတို့သား၏ ဘေးတွင်ရပ်ပြီး သတို့သား၏ အသံကိုကြား၍ ပျော်ရွှင်နေသူသာဖြစ်သည်။ အီစာ၏ ဘုန်းတော်တောက်လာလေလေ မိမိ၏ဂုဏ်သတင်းသည် တိမ်မြုပ်လေလေဖြစ်မည်ဟု ရှင်းပြလိုက်လေသည်။ အလ္လာရှင်၏ တမန်တော်မြတ်သည် ဂျနတ်မှလာသူဖြစ်သည်။ သူသည် သာမန်လူသားများထက် မြင့်မြတ်သူဖြစ်သည်။ လူသားများကား လူ့သဘာဝအထိသာ သိနားလည်ကြသည်။ တမန်တော်သည် သိမြင်ခဲ့သမျှအကြောင်းကို ပြောဆိုသော်လည်း မည်သူမျှ နားလည် သဘောပေါက်သူမရှိသေးပါ။ သို့သော် တမန်တော်အီစာရှင်းပြသမျှကို ယုံကြည်စိတ်ချသူတိုင်းသည် အီမန်ရှင်များသာဖြစ်သည်။ အလ္လာရှင်မြတ်သည် အီစာအား ချစ်မြတ်နိုးလွန်းသောကြောင့် တန်ခိုးအာဏာအရပ်ရပ်ကို ပေးအပ်ထားသည်။ တမန်တော်အား ယုံကြည်သူတိုင်းသည် ဂျနတ်သို့ ကယ်တင်ခြင်းခံရသည်။ တမန်တော်ကို မယုံကြည်သူသည် မည်သည့်အခါမှ ကယ်တင်ခြင်းခံရမည် မဟုတ်ပါ။





luke 19 : 1 - 10 (စုရဟ် - ၁၉)

ဟဇရသ်အီစာနှင့် ဇက္ခ

၁။ ဟဇရသ်အီစာသည် ယောရိခေါမြို့ကို ဖြတ်၍ ကြွတော်မူ၏။ ၂။ ထိုအရပ်တွင် ဇက္ခအမည်ရှိသော အကောက်ခွန်မှူးတစ်ယောက်ရှိ၏။ သူသည် ချမ်းသာကြွယ်ဝ သူဖြစ်၏။ ၃။ ဟဇရသ်အီစာကား အဘယ်သူဖြစ်သည်ကိုတွေ့မြင်လိုသဖြင့် ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ်များကွယ်လျက် နေသဖြင့် အီစာကိုမမြင်နိုင်။ ၄။ ထို့ကြောင့် အီစာကို တွေ့မြင်နိုင်ရန် ကြွတော်မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုးစာပင်ပေါ်ကိုတက်၏။ ၅။ အီစာသည် ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် “ဇက္ခ၊ အမြန်ဆင်းခဲ့လော့၊ ယနေ့သင်၏အိမ်တွင် ငါတည်းခိုမည်” ဟုမိန့်တော်မူ၏။

၆။ ဇက္ခသည် သစ်ပင်ပေါ်မှ အမြန်ဆင်း၍ အီစာအား ဝမ်းမြောက်စွာကြိုဆို၏။

၇။ ဤအခြင်းအရာကို မြင်သောအခါ လူတို့က ထိုသူသည် အပြစ်ဒုစရိုက်ကျူးလွန်သူတစ်ယောက်၏အိမ်တွင် တည်းခိုရန်သွားလေပြီတကားဟု ညည်းညူကြ၏။

၈။ ဇက္ခသည် ရပ်လျက် အရှင်အီစာအား သခင်အကျွန်ုပ်၏ ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသူတို့အား ပေးကမ်းပါမည်။ အကယ်၍ အကျွန်ုပ်သည် လူတစ်စုံတစ်ယောက်ထံမှ မတရားတောင်းယူထားမိသော ငွေရှိပါလျှင် ထိုငွေ၏လေးဆကို ပြန်ပေးပါမည်ဟုလျှောက်၏။ ၉။ ဟဇရသ်အီစာက ဤသူသည်လည်း အီဗြာဟံမိ၏သား ဖြစ်သဖြင့် ကယ်တင်ခြင်းကျေးဇူးသည် ယနေ့ပင် ဤအိမ်ပေါ်သို့ တက်ရောက်ကြလေပြီ။ ၁၀။ လူသားသည် ပျောက်ဆုံးသူများကို ရှာရန်နှင့် ကယ်တင်ရန် ကြွလာသည်ဟု ဇက္ခအား မိန့်တော်မူ၏။





တမန်တော်အိစာနှင့် နိကောဒင် (ယောဟန် 3 : 1 - 21)

နိကောဒင်သည် ဂျူးလူမျိုးခေါင်းဆောင်ဖြစ်ပြီး ဖာရိရှဲတစ်ယောက်လည်းဖြစ်သည်။ တစ်ညတွင် အိစာတမန်တော်နှင့်တွေ့ပြီး စကားလက်ဆုံကြလေသည်။ နိကောဒင်က “အိစာက ကျုပ်တို့ကို သွန်သင်ပြဖို့ အလ္လာရှင်က စေလွှတ်လိုက်ပါတယ်။ အကယ်၍ အလ္လာရှင်သာ သင်နှင့်အတူရှိမနေရင် ဒီလိုအံ့ဩဖွယ်ရာများကို မပြနိုင်ပါဘူး” ဟုဆိုလေသည်။ ထိုအခါ အိစာနဗီက “အလ္လာရှင်ကိုမြင်ဖို့အတွက် သင်ဟာ မိုးပေါ်မှာ မွေးဖွားရမယ်။ ဒါမှသာ ဂျနတ်ကိုမြင်ရမှာဖြစ်တယ်” ဟု ဖြေလိုက်သည်။ နိကောဒင်က “ဒီလိုဆို လူတစ်ယောက်ဟာ ဒုတိယအကြိမ် ဘယ်လိုမွေးဖွားမှာလဲ” ဟု ပြန်မေးသည်။ အိစာနဗီက “သင့်ကို ရေဖြင့်ရေနှစ်မင်္ဂလာပြုပေးမှာမဟုတ်ဘဲ အလ္လာရှင်မြတ်၏ဉာဏ်အလင်းတော်နဲ့ ရေနှစ်မင်္ဂလာပြုပေးဖို့လိုတယ်။ အဲ့ဒီတော့မှဘဲ သင်ဒုတိယအကြိမ် မွေးဖွားသူဖြစ်လာမယ်။ မိဘကတော့ လူ့သဘာဝ အတိုင်းဘဲမွေးဖွားပေးနိုင်တယ်။ အလ္လာရှင်မြတ်ဉာဏ်အလင်းတော်နှင့် ရေနှစ်မင်္ဂလာပေးပြီးရင်တော့ အိမာန်ရှင်ဖြစ်လာပါတယ်။ အလ္လာရှင်မြတ်၏ ဉာဏ်အလင်းကသာ သင့်ကို အသက်ဝိညာဉ်အသစ်နဲ့ အိမာန်ရှင်အဖြစ် ပြန်လည်မွေးဖွားပေးနိုင်ပါတယ်။ လူကြီးတစ်ယောက်ကို မိုးပေါ်မှာ မွေးဖွားရမယ်ဆိုတဲ့ သင့်ရဲ့စကားကို အံ့ဩမသွားပါနဲ့။ အလ္လာရှင်မြတ်၏ဉာဏ်အလင်းတော်ကသာ သင့်ကိုမွေးဖွားပေးပါတယ်။ အလ္လာရှင်ဟာ လိုရာသို့ တိုက်ခတ်နေတဲ့ လေပြေလိုပါဘဲ။ ဒီလေပြေရဲ့အသံကို သင်ကြားနိုင်တယ်။ ဒါပေမယ့် ဒီလေပြေတွေဟာ ဘယ်ကလာပြီး ဘယ်ကိုတိုက်ခတ်မယ်ဆိုတာကို မပြောနိုင်ပါဘူး။ ကျွန်ုပ်ကိုယ်တိုင် ဒါတွေကို ကိုယ်တွေ့ကြုံပြီးမှ သိလို့ပြောနေတာဖြစ်တယ်။ ကမ္ဘာပေါ်က အကြောင်းအရာ တွေကို ကျွန်ုပ်ပြောမယ့်ဘူးဆိုရင် သင်ဟာဂျနတ်အကြောင်းကို ဘယ်လက်ခံပါ့မလဲ။ ဂျနတ်မှ ဆင်းသက်လာသူဟာ ကျုပ်မှအပ အခြားမရှိဘူး။ မူစာဟာ ကန္တာရကြီးထဲမှာ မြွေတုတ်ချောင်းကို မြှောက်တင်လိုက်သလို မိမိကိုလည်း မိုးပေါ်သို့တင်မြှောက်ဖို့လိုပါတယ်။ ဒါမှသာ ကျုပ်ကို ယုံကြည်သူတွေ အလ္လာရှင်ရဲ့ ကယ်တင်ခြင်းခံရလိမ့်မယ်။ အိစာနဗီကို ယုံကြည်သူတိုင်းဟာ ဂျနတ်ကို စံဝင်ခွင့်ရအောင် အလ္လာရှင်က လူသားအားလုံးအတွက် စွန့်ကြဲလိုက်တယ်။ လူသားတွေကို ချစ်ခင်တဲ့အတွက် သားတော်ကို လူ့ဘုံသို့ စေလွှတ်လိုက်တာဟာ လူအပေါင်းအပြစ်တင်ဖို့မဟုတ်ဘူး။ ကယ်တင်ဖို့သာဖြစ်တယ်။ အိစာနဗီအပေါ် ယုံကြည်သူမှန်လျှင် ဘယ်သူ့ကိုမှ ရှုံ့ချဖို့မဟုတ်ပါ။ အလ္လာရှင်အပေါ် အယုံအကြည်မရှိသူအဖြစ်နဲ့ ပြစ်တင်ရှုံ့ချခဲ့တယ်။ အလ္လာရှင်မြတ်၏အလင်းရောင်ဟာ ကမ္ဘာပေါ်သို့ ရောက်လာပြီဖြစ်တယ်။ ဂျနတ်ထံရှိသူများ ထိုးပြနေလိမ့်ဖြစ်တယ်။ ဒါပေမယ့် အမှန်တရားနှင့် အသက်ရှင်သူတွေဟာ အလ္လာရှင်၏ အလင်းတော်ဘက်သို့ ရောက်လာကြတယ်” ဟု တရားပြခဲ့သည်။



luke 18 : 35 - 43

၃၅။ အီစာသည် ယောရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦးသည် လမ်းဘေးမှာ ထိုင်၍ တောင်းစားလျက်နေ၏။ ၃၆။ သူသည် လူပရိသတ်များ ဖြတ်သန်းသွားကြသံကို ကြားလျှင် ဖြစ်ပျက်နေသော အကြောင်းအရင်းကို စုံစမ်းမေးမြန်း၏။

၃၇။ လူတို့က နာဇရက်မြို့သား အီစာကြွလာတော်မူလျက်ရှိကြောင်းပြောကြ၏။

၃၈။ ထိုသူက “ဒါဂုဒ်” ၏ သားတော်အီစာ အကျွန်ုပ်ကို သနားတော်မူပါဟု ဟစ်အော်၏။

၃၉။ ရှေ့တွင်ရှိသည့်လူများက သူ့အား တိတ်တိတ်နေရန် ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် “ဒါဂုဒ်” ၏ သားတော် အီစာ၊ အကျွန်ုပ်ကို သနားတော်မူပါဟု ပို၍ပင် ဟစ်အော်လေ၏။

၄၀။ သို့ဖြစ်၍ ဟဇရသ်အီစာသည် ရပ်တန့်တော်မူလျက် “ထိုသူအား ခေါ်ခဲ့ပါဟု” မိန့်တော်မူ၏။ ထိုသူသည် အနီးသို့ရောက်လျှင်၊ ၄၁။ အီစာက “သင့်အတွက် အဘယ်အရာကို ပြုစေလိုသနည်း” ဟု မေးတော်မူ၏။

၄၂။ အီစာက “သင့်အတွက် အဘယ်အရာကိုပြုစေလိုသနည်း” ဟုမေးတော်မူ၏။ မျက်မမြင်က “သခင်၊ အကျွန်ုပ်အား မျက်စိပြန်မြင်စေတော်မူပါ” ဟု လျှောက်၏။

၄၃။ ဟဇရသ်အီစာက “မျက်စိပြန်မြင်စေ၊ သင်၏ “အီမန်” ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီ” ဟု မိန့်တော်မူ၏။

၄၄။ ထိုခဏ၌ သူသည် မျက်စိပြန်မြင်လာ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် အီစာ၏ နောက်သို့လိုက်လေ၏။ ထိုအခြင်းအရာ ကိုမြင်လျက် လူအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။







luke 8 : 40 - 46

၄၀။ ဟဇရသ်အီစာ ပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည် အီစာကို စောင့်မျှော်နေသောကြောင့် ခရီးဦးကြိုပြု၏။ ၄၁။ ထိုအခါ ယာအိရဆိုသူ သည် အထံတော်သို့ ရောက်လာ၏။ သူသည် ဝတ်ကျောင်းတော်အုပ်ချုပ်ရေးမှူးဖြစ်၏။ အီစာ၏ ခြေတော်ရင်းမှာ ပျပ်ဝပ်ကာ သူ၏အိမ်သို့ ကြွတော်မူ၍ အီစာအား တောင်းပန်၏။ ၄၂။ ဤသို့တောင်းပန်ရသည့်အကြောင်းမှာ သူ၏တစ်ဦးတည်းသော တစ်ဆယ့်နှစ်နှစ်အရွယ်သမီးသည် သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ အီစာသည် သူနှင့်အတူ လိုက်သွားသောအခါ လူအပေါင်းတို့သည် အီစာကိုတိုးဝှေ့မိကြ၏။ ၄၃။ အမျိုးသမီးတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးလွန်ရောဂါစွဲခဲ့၏။ မိမိတွင်ရှိသမျှငွေကြေးများကို အကုန်ခံ၍ ဆေးဆရာများနှင့် ကုသသော်လည်း အဘယ်ဆေးဆရာမျှ ရောဂါမပျောက်စေနိုင်။ ၄၄။ ထိုအမျိုးသမီးသည် အီစာ၏ နောက်ကကပ်လိုက်လျက် အဝတ်တော်ပန်းဖွားကို တို့ထိလေ၏။ ထိုခဏ၌ သွေးသွန်နာပျောက်သွား၏။ ၄၅။ ဟဇရသ်အီစာက “ငါ့ကို အဘယ်သူတို့ထိသနည်း” ဟု မေးမြန်းတော်မူ၏။ လူအပေါင်းတို့က မိမိတို့ မတို့မထိရကြကြောင်း ငြင်းဆိုကြသောအခါ ပေတရုနှင့် အပေါင်းအဖော်တို့က “ဆရာ၊ လူပရိသတ်တို့သည် ဆရာ့ကိုဝန်းရံ၍ ထိုးဝှေ့နေကြပါ၏။ သို့ပါလျက် ငါ့ကို အဘယ်သူတို့ထိသနည်းဟု ဆရာမေးပါသလော” ဟုလျှောက်၏။ ၄၆။ သို့ရာတွင် ဟဇရသ်အီစာက “လူတစ်စုံတစ်ယောက်သည် အမှန်ပင်ငါ့ကို တို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။





luke 9 : 37 - 45

၃၇။ နောက်တစ်နေ့၌ အီစာနှင့် “ဆွဟာဗီ” တပည့်တော်တို့သည် တောင်ပေါ်မှ ဆင်းလာကြ၏။ ထိုအခါ များစွာသော လူပရိသတ်တို့သည် အီစာကို ခရီးဦးကြိုပြုကြ၏။ ၃၈။ ပရိသတ်ထဲမှ လူတစ်ယောက်က “ဆရာသခင်၊ အကျွန်ုပ်၏ သားကို ကြည့်ရှုတော်မူရန် တောင်းပန်ပါ၏။ သူသည် အကျွန်ုပ်၏ တစ်ဦးတည်းသောသားဖြစ်ပါ၏။ ၃၉။ ဂျင်နဆိုး ပူးဝင်သဖြင့် ရုတ်တရက် အော်ဟစ်တတ်ပါ၏။ ဂျင်နဆိုးသည် သူ့ကို တုန်လှုပ်စေသဖြင့် သူ့ပါးစပ်မှ အမြှုပ် ထွက်တတ်ပါ၏။ ဂျင်နဆိုးသည် သူ့အား ပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ထွက်ခဲ့လှ၏။ ၄၀။ ကျွန်ုပ်သည် သခင်၏ ဆွဟာဗီများအား ထိုဂျင်နဆိုးကို နှင်ထုတ်ပေးရန် တောင်းပန်ပါသော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်ထား၏။ ၄၁။ ဟရေသ်အီစာက “အီမာန် ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောအမျိုး၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သည်းခံရမည်နည်း” ဟု မိန့်တော်မူ၏။ ထို့နောက် ထိုသူအား “သင်၏သားကို ငါ့ထံသို့ခေါ်ခဲ့ လော့” ဟု မိန့်တော်မူ၏။ ၄၂။ သူငယ်ဘဝနေစဉ်ပင် ဂျင်နဆိုးသည် သူ့အား မြေပေါ်သို့လှဲလျက် တုန်လှုပ်၍ တတ်စေ၏။ ဟရေသ်အီစာသည် ဂျင်နဆိုးအား အမိန့်ပေး၍ သူငယ်ကို ကျန်းမာစေတော်မူပြီးနောက် ဖခင်အား ပြန်လည်ပေးအပ်တော်မူ၏။ ၄၃။ လူအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ မဟာ “ကုဒူရောသ်” တန်ခိုးတော်ကို မြင်ရ၍ အံ့သြကြကုန်၏။

**အသေသတ်ခြင်းခံတော်မူရမည့်အကြောင်းကို တစ်ဖန်ဖော်ပြတော်မူခြင်း**

လူတို့သည် အီစာပြုတော်မူသောအမှုအရာများကြောင့် အံ့သြနေကြစဉ် အီစာက၊ ၄၄။ “ဤစကားကို သင်တို့သတိပြု၍ မှတ်ထားကြလော။ လူသားသည် လူတို့၏လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်” ဟု ဆွဟာဗီတို့အား မိန့်တော်မူ၏။ ၄၅။ သို့ရာတွင် ဆွဟာဗီတို့သည် ထိုစကားကိုနားမလည်ကြ။ ယင်းသို့ နားမလည်ကြစေရန် အနက်အဓိပ္ပာယ်ကွယ်ဝှက်ထားလျက်ရှိ၏။ သူတို့သည်လည်း အီစာအားမမေးမလျှောက်ဝံ့ကြ။

**အဘယ်သူသည် အကြီးဆုံးနည်း**

၄၆။ “ဆွဟာဗီ” တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် အကြီးမြတ်ဆုံးနည်းဟု အချင်းချင်းငြင်းခုံနေကြ၏။





# “ဆွဟာဗီ” တပည့်တော်တို့အား ကိုယ်ထင်ပြုတော်မူခြင်း

၃၆။ ထိုအကြောင်းအရာများကို တပည့်တော်နှစ်ယောက်တို့ ပြောပြနေစဉ် ဟရေသ်အီစာသည် သူတို့၏အလယ်၌ ပေါ်လာတော်မူ၍ “အတ်စလာမုအလိုင်းကွန်မ်” သင်တို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း” ဟု မိန့်တော်မူ၏။ ၃၇။ သူတို့သည် ဝိညာဉ်ကိုမြင်သည်ဟု ထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။ ၃၈။ အီစာက “အဘယ်ကြောင့် ကြောက်လန့် နေကြသနည်း။ အဘယ်ကြောင့် ယုံမှားသံသယဖြစ်နေကြသနည်း။ ၃၉။ ငါ၏လက်များ၊ ခြေများကိုကြည့်ကြလော့။ သင်တို့မြင်ရသူကား ငါ့ကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုယ်ကို စမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည်အတိုင်း ငါ့မှာ အသားအရိုးများရှိ၏။ ဝိညာဉ်မူကား ဤကဲ့သို့မရှိ” ဟု မိန့်တော်မူ၏။ ၄၀။ ထိုနောက် လက်တော်ခြေတော်တို့ကို ဆွဟာဗီတို့အားပြတော်မူ၏။ ၄၁။ သူတို့သည် အံ့သြ၍ ဝမ်းမြောက်သောကြောင့် မယုံနိုင်သေးဘဲရှိကြစဉ် အီစာက “သင်တို့မှာ စားစရာတစ်စုံတစ်ခုရှိသလော” ဟုမေးတော်မူ၏။ ၄၂။ သူတို့သည် ငါးကင်တစ်ပိုင်းကိုပေးကြ၏။ ၄၃။ အီစာသည်ယူ၍ သူတို့၏ရှေ့တွင် စားတော်မူ၏။ ၄၄။ ထိုနောက် အီစာက “မူစာ၏ တောင်ရာတ်ကျမ်းစ၊ နဗီတမာန်တော် တို့၏ ကျမ်းများနှင့် ဗေဒနာကျမ်းတွင် ငါ၏အကြောင်းနှင့်ပတ်သက်၍ ဖော်ပြထားသည့် အမှုအရာများသည် ပြည့်စုံရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်အခါက ငါပြောခဲ့သော အကြောင်း အရာတို့သည် ဤအကြောင်းအရာများဖြစ်သည်” ဟုမိန့်တော်မူ၏။

၄၅။ ထိုနောက် ဆွဟာဗီတို့ ကျမ်းတော်မြတ်များကို နားလည်ကြစေရန် သူတို့၏အသိဉာဏ်ကို ဖွင့်တော်မူ၏။ ၄၆။ အီစာက “ကျမ်းတော်မြတ်တွင် ဤသို့ရေးသားထား၏။ အလ်မစိတ်သည် အသေခံတော်မူရမည်။ ထို့နောက် သုံးရက်ကြာသော် သေခြင်းမှထမြောက်တော်မူမည်။ ၄၇။ အလ်မစိတ်၏ နာမတော်ကို အမှီပြု၍ သောင်ဗဟ်နောင်တတရားနှင့် အပြစ်ခွင့်လွတ်ခြင်းတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်။ ၄၈။ သင်တို့သည် ထိုအဖြစ်အပျက်များနှင့်ပတ်သက်၍ မျက်မြင်သက်သေများ ဖြစ်ကြ၏။ ၄၉။ ငါ၏ခမည်းတော် (အလ္လာအရှင်) ကတိထားတော်မူသည့်အရာကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သို့ရာတွင်သင်တို့သည် ကောင်းကင်က တန်ခိုးတော်ကို မခံယူရမီတိုင်အောင် ဤမြို့၌ စောင့်နေကြလော့” ဟုမိန့်တော်မူ၏။

## “ဂျန္နုတ်” ကောင်းကင်သို့တက်ကြွတော်မူခြင်း

၅၀။ အီစာသည် ဆွဟာဗီတို့အား ဗေသနီရွာသို့ခေါ်ဆောင်သွားတော်မူပြီးလျှင် လက်တော်ကိုချီ၍ ကောင်းချီးမင်္ဂလာပို့သတော်မူ၏။ ၅၁။ ဤသို့ကောင်းချီးမင်္ဂလာ ပို့သတော်မူစဉ် အီစာသည် ဆွဟာဗီတို့ထံမှ ထွက်ခွာလျက် ဂျန္နုတ်သို့ယူဆောင်ခြင်းကို ခံတော်မူ၏။ ၅၂။ အီစာနှင့် ဆွဟာဗီတို့သည် အလ္လာအရှင်မြတ်ကို “စဂျီဒဟ်” ပြုခဝပ်ကိုးကွယ်ပြီးလျှင် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ဂျေရုဆလင်မြို့သို့ပြန်သွား၍ ၅၃။ “ဗိုတ်တွလ်မုကာဒွတ်စ်” ဝတ်ဗိမာန်တော်တွင် အမြဲမပြတ် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြ၏။





